



နင်းသွေးသဒ္ဒါ

Until Death

((Chapter-1))

Until death

1

[နတ်အရာရှိဖြစ်ရန်စစ်ဆေးခြင်း]

လွန်စွာ တက်ကြွသော ခြေလှမ်းတွေသည် အင်မတန် ရှည်လျားသော အထစ်၄၀၀၀ရှိ လှေကားထစ်များပေါ်ကို ပြေးတက်လာသည်။ အနက်ရောင် ဝတ်ရုံနဲ့လူငယ်တစ်ယောက်။ သူက အေးအေးဆေးဆေး တက်နေသော ယောက်ျားပျို မိန်းမပျိုများကို ကျော်တက်ကာ ပြေးနေ၏။

လှေကားထစ်၄၀၀၀ရဲ့ ထိပ်ဆုံးကိုရောက်အောင် တစ်ယောက်တည်း အပြေးပြိုင်နေသလိုပဲ အားလုံးထဲမှာ သူတစ်ယောက်တည်းသာ တတ်တက်ကြွကြွနဲ့ ပြေးနေလေသည်။ လှေကားထစ်၄၀၀၀ ပေါ်တွင် နတ်အရာရှိအဆင့်ကို ဖြေဆိုမည့်သူများ ထောင်နဲ့ချီရှိ၏။

ဝတ်စုံတွေကို မိမိကြိုက်နှစ်သက်ရာ အရောင်စုံလင်စွာ ဝတ်ဆင်လာပြီး နတ်ဘုရားတွေ သူတို့ကို နှစ်သက်သဘောကျကာ တပည့်အဖြစ် ရွေးချယ်အောင်လို့ သေသေချာချာ ပြင်ဆင်လာကြလေသည်။

လှေကားထစ်တွေပေါ်ကနေ ပြေးတက်လာတဲ့ လူငယ်ကို တခြားသော နတ်အရာရှိလောင်းများ မြင်တဲ့အခါ တချို့က ကြောက်လန့်ကာ ဘေးကို ရှောင်ကြသည်။ တချို့ကတော့ ရွံ့မုန်းသော အကြည့်တွေနဲ့ ဝေးဝေးကနေ ကြ၏။

ပြေးတက်လာတဲ့ လူငယ်လေးကို ဘယ်သူကမှ စကားခေါ်ပြောဖို့ ဆန္ဒမရှိကြပေ။ ချီးစီကတော့ ဂရုမစိုက်ပါ။ သူ့အသက်ရှင်လာတဲ့ သက်တမ်း တစ်လျှောက်လုံး သူ့ကို စိတ်ရင်းနဲ့ ဖော်ရွေတဲ့သူမရှိဘူးလေ။ အားလုံးက သူ့ကိုနတ်ဆိုးသွေးနှောဆိုပြီး အထင်သေးကြသည်။

အဲဒါကြောင့် သူကလည်း အများအပြင်မှာ လူဆိုတာထက် နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့သည်။ လှေကားထစ်၂၀၀၀ တိတိကို ဖြတ်ကျော်လာပြီး သောအခါ ချီးစီက ရုတ်တရက် ရပ်လိုက်သည်။

"ဟူး "

ပြင်းပြင်းထန်ထန် သက်ပြင်းချပြီးနောက် အသက်၀၀ ရှူလိုက်သည်။

("ကောင်းကင်မြို့တော် ...")

စိတ်ထဲမှ အံကြိတ်ကာ ရေရွတ်မိ၏။

("ငါပြန်လာပြီ ... မင်းတို့ တစ်ယောက်ချင်းစီကို ငါသတ်ပစ်မယ်")

ပြီးတဲ့နောက် သူဆက်ပြေးပြန်၏။ ဒီနေ့ နတ်ဘုရားရွမ်းယင်လည်း တပည့်လက်ခံမယ် ဆိုတဲ့ သတင်းကြောင့်သာ မဟုတ်ရင် သူဒီလောက်ထိ ပြေးလာမှာ မဟုတ်ဘူး။ သူ နတ်ဘုရားရွမ်းယင်အကြောင်း နည်းနည်း ကြားဖူးသည်။

ကောင်းကင်မြို့တော်က တစ်နှစ်တစ်ကြိမ် သို့မဟုတ် ၂နှစ်တစ်ကြိမ် နတ်ဘုရားတွေကို တပည့်လက်ခံတဲ့ပွဲမျိုးကျင်းပပေးသည်။ သို့သော် နတ်ဘုရားရွမ်းယင်ကတော့ ၁၀နှစ်နေလို့ တစ်ကြိမ်တောင် ပေါ်ထွက်မလာပေ။ တခြားသော နတ်ဘုရားတွေမှာ တပည့်မြောက်မြားစွာ ရှိသော်လည်း ရွမ်းယင်မှာကတော့ တပည့်နှစ်ယောက်သာ ရှိသည်။

နတ်ဘုရားရွမ်းယင် တည်ရှိလာတဲ့ နှစ်၂၀၀ အတော်အတွင်း သူက တပ

ည့်နှစ်ယောက်သာ လက်ခံထား၏။ သူသင်ကြားပေးတဲ့ တပည့်နှစ်ယောက် ကလည်း အချိန်တိုအတွင်း နတ်အရာရှိကနေ နတ်ဘုရားအဆင့်အထိ တိုးတက်လာကြသည်။

ထို့ကြောင့် ဒီတစ်ခေါက်တွင် စွမ်းအင်ကျင့်ကြံသူများက ရွမ်းယင်သူတို့ကို ရွေးချယ်ဖို့အတွက် အများကြီး မျှော်လင့်နေကြသည်။ ထိုထဲတွင် ချီးစီးလည်း ပါ၏။

နောက်ထပ် အထပ်၂၀၀၀ကို ထပ်မံပြေးတက်ပြီးသောအခါ သူတော် တော်လေး မောဟိုက်နေပြီ ဖြစ်သည်။ နတ်ဘုရားတွေရဲ့ တပည့်အဖြစ် ရွေးချယ်ခံမည့်သူများက လှေကား၄၀၀၀ကို စွမ်းအင်မသုံးဘဲ တက်လာခဲ့ရ မှာ ဖြစ်၏။

လှေကားကြီးက အကွေ့အကောက်တွေဖြင့် ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ပေးထားတဲ့ လှေကားဖြစ်သည်။ သူက နတ်အရာရှိ ရွေးချယ်ပွဲ ရောက်မှသာ ပေါ်လာတတ်လို့ ကျန်တဲ့အချိန်တွေမှာ ထိုလှေကားကို မြင်ရဖို့ အကြိမ်တစ်ထောင် ဆုတောင်းရင်တောင် တွေ့ရမှာ မဟုတ်ပါ။

လှေကားဘေးပတ်ပတ်လည်မှာ တိမ်မျှင်တွေသာရှိသည်။ လှေကားအဆုံး မှာတော့ နတ်အရာရှိလောင်းများအတွက် စုရပ်ကွင်းပြင်ကြီး တစ်ခုရှိပြီး ထို အရာသည် ဝဲပျံနေသော ကျောက်ပြားကြီးတစ်ချပ်နဲ့ တူလေသည်။ ကျောက်ပြားပေါ်တွင် အစီအရင် စက်ကွင်း ပုံစံတစ်ခုကို ရေးဆွဲထားကာ နတ်အရာရှိလောင်းများကို ကာကွယ်ပေးထားသည်။

ချီးစီး စုရပ်ကွင်းပြင်ထဲ ရောက်လာတဲ့အခါ တစ်ယောက်တစ်ပေါက် ပြော နေကြတဲ့အထဲ အသံတစ်သံက ကျယ်ကျယ်လောင်လောင် လွင့်ပျံ့လာ၏။

"ယိုး ဒါကဘယ်သူလေးများလဲ ... အောက်ဘုံက လူဆိုးကောင်လေး မဟုတ်လား"

တစ်စုံတစ်ယောက်က လှုံ့ဆော်လိုက်သောအခါ နတ်အရာရှိလောင်းများ က ချီးစီးကို တစ်ပြိုင်တည်း လှည့်ကြည့်လာ၏။ တချို့ကတော့ အောက်ဘုံရှိ ကျောင်းတော်က မဟုတ်တာကြောင့် ချီးစီးကိုမသိကြပေ။

အသံလွှင့်လိုက်သူက နောက်ဆုံးတော့ လူကြားထဲကနေ ထွက်ပေါ်လာ သည်။ စုရပ်ကွင်းပြင်၏ အပေါ်တွင်လည်း တိမ်စိုင့်တွေသာရှိပြီး ကွင်းက မိုင်နဲ့ချီကျယ်ဝန်းလို့ စွမ်းအင်ကျင့်ကြံသူတွေ ထောင်နဲ့သောင်းနဲ့ချီ စုဝေး နိုင်သည်။ လောလောဆယ် လူလည်း သိပ်မရောက်သေးတာကြောင့် ကွင်းပြင်ထဲမှာ လူ၁၀၀ လောက်သာရှိ၏။

လူကြားထဲကနေ ထွက်လာသူက အဖြူရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး လက်ကျပ်ကိုလည်း ငွေရောင် သံလက်ကျပ်တပ်ဆင်ထား လေသည်။

"မင်းကိုး ... ကျုံးကော"

ချီးစီးက သူ့ရှေ့ရောက်လာသူအား ကြည့်ကာ ပြောလိုက်သည်။ ချီးစီးနဲ့ ကျုံး ကောဆိုတာက ကျောင်းနေဖက်တွေဖြစ်သည်။ ကျောင်းမှာ သူတို့နှစ် ယောက် ရန်မဖြစ်တဲ့နေ့က မရှိသလောက်ပဲ။ နှစ်ယောက်သားက လက်နဲ့မ ချရင် ပါးစပ်နဲ့ရန်ဖြစ်နေတတ်သူများ။

"ဟုတ်တယ်လေ ... ငါပဲ ရွေးချယ်ပွဲအတွက် မင်းကအရမ်း အားထုတ် ထားသလို ငါလည်းပဲ အားထုတ်ထားတာလေ ... လူဆိုးကောင်လေး မင်းရဲ့ အခုပုံစံနဲ့ ဘယ်နတ်ဘုရားက မင်းကိုရွေးချယ်မယ်လို့ ထင်နေတာလဲ"

ချီးစီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူဆိုတာက ကျောင်းတော်ရဲ့ လူဆိုးကောင်လေးပဲ။ သူဘယ်တော့မှ သပ်သပ်ရပ်ရပ် မဝတ်စားတတ်ဘူး။ အဲဒါအပြင် အမြဲတမ်းလည်း ပြဿနာရှာတတ်သေး၏။

သူက အောက်ဘုံက ကျောင်းတော်မှာဆိုရင် စွမ်းအားနည်းတဲ့ ကျောင်းသားတွေထဲမှာ ပါဝင်လေသည်။ ရှင်းရှင်းပြောရရင် သူနဲ့ရန်ဖြစ်တဲ့ သူတိုင်းက သူ့ကိုရိုက်နှက်သွားကြတာ များ၏။ အရိုက်ခံရတိုင်း ချီးစီက ကြောက်တတ်သူတော့ မဟုတ်။

တစ်စုံတစ်ယောက်က သူ့ကိုရိုက်ရင် သူကလည်း ပြန်ဆဲဖို့ အဆင်သင့်ပဲ။ အခု ကျုံးကောက သူ့ထက်ပိုပြီး စွမ်းအားမြင့်သည်။ ဒါပေမဲ့ သူ့မှာ ကြောက်စိတ် နည်းနည်းလေးတောင် မရှိဘူး။

"မင်းကိုယ်မင်းကြည့်ဦး ... ဝတ်ရုံက အနက်ရောင် ... ခေါင်းက ဖရိုဖရဲနဲ့ ဘယ်နတ်ဘုရားကမှ မင်းကိုရွေးမှာ မဟုတ်ဘူး"

ကျုံးကောက သူ့အား ခန့်လာသည်။ ကျုံးကောနောက်တွင် ပါလာသူ ကျောင်းသား နှစ်ယောက်ကလည်း ချီးစီကိုကြည့်၍ ဟာသတစ်ခုလို အော်ရယ်ကြတော့သည်။ သို့နှင့် ချီးစီရဲ့ စုတ်စုတ်ပြတ်ပြတ် ပုံစံလေးကို တခြားသော နတ်အရာရှိလောင်းများပါ အာရုံစိုက်လာကာ တိုးတိုးတိတ်တိတ် ရယ်မောလာကြ၏။

"သူ့ပုံစံကို ကြည့်ပါဦး ... လမ်းဘေးက သူတောင်းစားတောင် သူ့ထက်သာဦးမယ်"

"ဟုတ်သားပဲ ... ငါကြားတာ နတ်ဘုရားရွမ်းယင်လည်း ဒီတစ်ခေါက်မှာ ကောင်းကင်မြို့တော်ကနေ ဆင်းလာမှာတဲ့ သူ့သာဒီတစ်ယောက်ရဲ့ ပုံစံကို မြင်ရင်တော့ လုံးဝထည့်စဉ်းစားပေးမှာ မဟုတ်ဘူး"

"ဟုတ်တယ် ဟုတ်တယ် ... နတ်ဘုရားရွမ်းယင်က အသန့်အရမ်းကြိုက်တာတဲ့"

ချီးစီ နတ်ဘုရားရွမ်းယင် အသန့်ကြိုက်တာကို သိသည်။ သို့သော် သူ့မှာ

နတ်ဘုရားရွမ်းယင် သဘောကျလောက်တဲ့အရာ ရှိတာကြောင့် နတ်ဘုရား
ရွမ်းယင် သူ့ကို ထည့်မစဉ်းစားပေးမှာကို သူလုံးဝ စိတ်မပူပေ။

ထို့ကြောင့် သူက ဘေးလူတွေကို လျစ်လျူရှုလိုက်သည်။ အခုအချိန်မှာ သူ
ပြဿနာမရှာသေးတာ ကောင်းမည်။ အပြောကြမ်းတဲ့ ချီးစီ ပြန်မှပြန်မ
တုံ့ပြန်တာကို တွေ့တဲ့အခါမှာတော့ ကျိုးကောက် ထပ်ပြောလာလေ၏။

"ချီးစီ ... ငါမင်းကို ပြောမယ်နော် မင်းအခုပြန်လှည့်သွားရင် အချိန်မီသေး
တယ်နော် မဟုတ်ရင် မင်းရဲ့စုတ်ပြတ်နေတဲ့ပုံစံကို နတ်ဘုရားတွေတွေ့သွား
ရင် သူတို့မျက်စိအတွက် မကောင်းနိုင်ဘူးလေ"

ချီးစီက ဘာမှမတုံ့ပြန်ဘူး။ သူ နတ်ဘုရားရွမ်းယင်ရဲ့ တပည့်ဖြစ်ဖို့ တွေ့
ထားပြီးပြီ။ ဒီမတိုင်ခင်တော့ သူဘယ်သူနဲ့မှ ရန်မဖြစ်ချင်သေးဘူး။ အခု သူ
ကို ရန်စထားတဲ့သူတွေကို သူနောက်မှ သင်ခန်းစာပေးလည်း နောက်မကျ
ဘူးလေ။

ချီးစီ ဒီနေ့ သူ့ကို ရန်မထောင်တာတွေတော့ အားလုံးအမြင်မှာ သူကပဲ ချီး
စီကိုသက်သက်မဲ့ ရန်စသလို ဖြစ်သွားလေသည်။ သူက ဒီလူဆိုးကောင်
လေးကို နတ်အရာရှိလောင်းတွေကြားမှာ သူ့ရဲ့သရုပ်မှန်ကို ပြသချင်တာ
ဖြစ်ပေမဲ့ သူကပဲ တစ်ဖက်သတ် ရန်စသလို ဖြစ်နေ၏။

ကျိုးကော ရှေ့တစ်လှမ်း ထပ်တိုးမည်အပြုတွင် ကောင်းကင်ထက်မှ
အလင်းတန်းတစ်ခု အရှိန်ပြင်းပြင်း ထိုးကျလာလေသည်။ ဝုန်းခနဲ မြည်သံ
နဲ့အတူ ကျောက်ပြားကြီးလည်း တစ်ချက်တုန်သွား၏။ နတ်ဘုရားရှိ
လောင်းများ ဘေးကို ယိမ်းယိုင်ကုန်ကြသည်။

သူတို့မော့ကြည့်လိုက်တော့ အလင်းတန်းထဲတွင် နတ်ဘုရားတစ်ပါးက
ဆင်းလာတာကို တွေ့ရလေသည်။ နတ်ဘုရားရှိလောင်းများ အားလုံး
တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။

အလင်းတန်းကြီး ပျောက်ကွယ်သွားတဲ့အခါ စစ်သည်သံချပ် ဝတ်စုံနဲ့ နတ် ဘုရားတစ်ပါး ပေါ်ထွက်လာလေသည်။ သူက လက်ဝှေ့ယမ်း၍ ကွင်းပြင်၏အလယ်တွင် ဘောလုံးကဲ့သို့ လုံးဝန်းသော ရတနာတစ်ခုကို ထုတ်ယူလိုက်၏။

"အားလုံးပဲ ရောက်နေကြပြီဆိုတော့ မင်းတို့ရဲ့အဆင့်တွေကို ဒီမှာ စမ်းသပ်လိုက်တော့ ... ဒီရတနာက မင်းတို့ရဲ့စွမ်းအင်အဆင့်ကို ဖော်ပြပေး လိမ့်မယ် ... ဒီအလင်းလုံး အနီရောင် ပြောင်းသွားရင် မင်းတို့ဝင်ခွင့်အောင် ပြီ တစ်ယောက်ချင်းစီ လာခဲ့"

ကျုံးကောက ဒူးထောက်နေရာမှ အရင်ဆုံးထကာ သွား၏။ သူက လက်ဖဝါးနဲ့ အလင်းလုံးကို ထိလိုက်တယ်ဆိုရင်ပဲ အနီရောင်စွမ်းအင်တို့ ဖြာထွက်လာလေသည်။ အနီရောင်အပြင် ရွှေရောင်စွမ်းအင်ပင် ပါဝင်နေ သေး၏။

"ဒါ"

"ဝါး ... သူ သူကနတ်ဘုရားဖြစ်ဖို့ ပါရမီ ပါလာတာပဲ"

"အံ့ဩဖို့ကောင်းလိုက်တာ"

သူ့ရဲ့စွမ်းအားကို အားလုံးအလယ်တွင် ထုတ်ပြလိုက်ရပြီ ဖြစ်တဲ့အတွက် ကျုံးကောတစ်ယောက် သူ့ကိုယ်သူ ဂုဏ်ယူနေသည်။ နဂိုက မျက်နှာထားကို တင်းထားတဲ့ စစ်ဆေးသူ နတ်ဘုရားမှာလည်း ကျုံးကောရဲ့ စွမ်းအားကို မြင် လိုက်တဲ့အချိန်မှာ အံ့အားသင့်သွား၏။

ကျုံးကောက သူ့ကိုချီးကျူးနေတဲ့ တီးတိုးစကားသံတွေကို မသိသလို ဟန်ပန်ပြုလုပ်လိုက်ပြီး လက်ကို နောက်ပြန်ဆုတ်လိုက်သည်။ သူက စစ်ဆေးသူ နတ်ဘုရားကို အရိုအသေ ပေးရင်း။

"နတ်ဘုရား ... ကျွန်တော် ဝင်ခွင့်အောင်ရဲ့လား ... "

"မင်းအောင်ပါတယ် မင်းတကယ် ပါရမီထူးတာပဲ ..."

"အဟက် ... ကျွန်တော့်ရဲ့ ကြိုးစားမှုကြောင့်ပါ ကျွန်တော့်ရဲ့စွမ်းအား အဆင့်နဲ့ဆိုရင် နတ်ဘုရားရွမ်းယင်က ကျွန်တော့်ကို ရွေးချယ်လောက်လား..."

ကျုံးကောက မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။ နတ်ဘုရားရွမ်းယင် ဟူသော နာမည်ကို ကြားသောအခါ ချီးစီးလည်း ဒူးထောက် အရိုအသေ ပေးနေရာမှ ချက်ချင်း ခေါင်းထောင်ကြည့်လာ၏။ နတ်ဘုရားရွမ်းယင်က တစ်ခေါက်မှာ တပည့်တစ်ယောက်သာ လက်ခံသည်။

နတ်ဘုရားတိုင်းက သူတို့ရဲ့တပည့်ကို စွမ်းအားကြီး စေချင်ကြသည်။ တပည့်က ပါရမီရှိပြီး စွမ်းအားကြီးလေ သူတို့ရဲ့ဂုဏ်သတင်းကလည်း မြင့်တက်လာလေပဲလေ။ နတ်ဘုရားရွမ်းယင်ကလည်း ထိုကဲ့သို့သော ပါရမီအားကောင်းသူကို ရွေးချယ်လောက်သည်။

ကျုံးကောက အဲဒီလိုမေးလိုက်တော့ ကျန်ရှိနေသော နတ်ဘုရားရွမ်းယင်ကို ဆရာတင်ချင်တဲ့ လူငယ်တွေရဲ့ နှလုံးသားက တင်းကျပ်သွားသည်။ သူတို့ရဲ့စွမ်းအားအဆင့်က ကျုံးကောလို ရွှေရောင်မလွှမ်းနေပေ။

တကယ်ပဲ နတ်ဘုရားရွမ်းယင်က တပည့်တစ်ယောက်ပဲ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သူကသေချာပေါက် ကျုံးကောကို ရွေးချယ်လောက်သည်။

စစ်ဆေးသူနတ်ဘုရားက ကျုံးကောရဲ့အမေးကို ကြားတော့ ပြုံးလိုက်သည်။

"မင်းကို နတ်ဘုရားရွမ်းယင်က သေချာပေါက် ထည့်စဉ်းစားပေးမှာပါ ... စစ်ဆေးပြီးပြီဆိုတော့ မင်းဘေးမှာ ထွက်နေလိုက်"

"ဟုတ်ကဲ့"

နောက်ထပ် စွမ်းအားရှင်တွေ စမ်းသပ်ကြည့်ကြတဲ့အခါ သူတို့အားလုံးက အနီရောင် ပြောင်းအောင် လုပ်ဆောင်နိုင်ကြသည်။ နောက်တစ်ယောက် အလှည့်ကျတော့ စုတ်တိစုတ်ပြတ် ချီးစီက မတ်တတ်ထရပ်လိုက်သည်။

ချီးစီ ထလိုက်တာနဲ့ စစ်ဆေးသူနတ်ဘုရားက တစ်ခါတည်း မျက်မှောင်ကြုတ်ထားလေသည်။ သူက ထုတ်မပြောသော်လည်း ချီးစီရဲ့ ညစ်ပေနေတဲ့ ပုံစံကို လုံးဝသဘောမကျတာ ထင်ရှား၏။ သို့သော် ချီးစီကတော့ သူ့လက်ဖဝါးကို အလင်းလုံးပေါ် တင်ထားပြီ။

ကျုံးကော မျက်လုံးပြူးသွားသည်။ သူက ချီးစီကို တစ်လှည့် အလင်းလုံးကို တစ်လှည့်ကြည့်ရင်း နောက်ဆုံးတော့ မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့သည်။ ကျန်သောသူများလည်း ချီးစီ၏ ကံမကောင်းမှုကို ခေါင်းခါယမ်း၍သာ ထောက်ခံရ၏။

အလင်းလုံးက လုံးဝမလင်းလာဘူး။ အနီရောင်ဘက်ကို နည်းနည်းလေးတောင် ပြောင်းမသွားဘူးလေ။ သို့ပေမဲ့ အလင်းလုံးထဲမှာ မှိန်ပျပျ စွမ်းအင်လေးတစ်ခုတော့ ရှိနေသည်။ ထိုအရာကို ဘယ်သူကမှ သတိထားမိမည်မဟုတ်။ ချီးစီကလည်း တခြားလူတွေ သတိထားမိဖို့ လိုအပ်တယ်လို့ မထင်ပါ။

သူ့အတွက်ကတော့ တစ်စုံတစ်ယောက် သတိထားမိဖို့ပဲ လိုအပ်လေသည်။

ကျုံးကော - "စိတ်မကောင်းစရာပဲ ချီးစီ မင်း ဝင်ခွင့်မအောင်တော့ဘူး"

ချီးစီ - "ဘယ်သူပြောလဲ ... ငါသေချာပေါက် အောင်မှာ ... ငါကအောင်ရုံတင်မကဘူး နတ်ဘုရားရွှမ်းယင်ကို ဆရာတင်မှာ"

"ဟားဟားဟား သူကတော်တော်လေး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေ"

တာပဲ ... နတ်ဘုရားရွှမ်းယင်က ဘယ်လိုလုပ် သူ့ကိုလူကို တပည့်လက်ခံမှာလဲ"

"ဟုတ်တယ် နတ်ဘုရားရွှမ်းယင်က ကျုံးကောလို ပါရမီထူးတဲ့သူကိုပဲ ရွေးချယ်မှာ... တကယ်လို့ ကျုံးကောသာ ရွေးချယ်ခံရရင် ငါတို့ကျုံးကောကို ကပ်ထားရမယ် ... နတ်ဘုရားရွှမ်းယင်ရဲ့ တပည့်ဆိုတော့ အခွင့်အရေးတွေ က အများကြီးရမှာလေ"

"ဟုတ်တယ် ဟုတ်တယ် ... "

နတ်အရာရှိလောင်းများ၏ တစ်ယောက်တစ်မျိုး ပြောဆိုသံတွေကြောင့် ကျုံးကောသည်လည်း နတ်ဘုရားရွှမ်းယင်ရဲ့ တပည့်ဖြစ်လာဖို့ ယုံကြည်မှုတွေ တိုးလာသည်။ နတ်ဘုရားရွှမ်းယင်က သူ့ကိုပဲ သေချာပေါက် ရွေးချယ်မှာပဲလို့ သူယုံကြည်ထား၏။ သူသာ နတ်ဘုရားရွှမ်းယင်ရဲ့ တပည့်ဖြစ်သွားရင် ချီးစီးလိုကောင်ကို မပြောနဲ့ သူကြည့်မရတဲ့ သူ့ထက်အားကောင်းတဲ့ လူတွေကို မျက်စိထဲ ထည့်နေစရာ မလိုတော့ဘူး။
